



MYANMAR GARMENT MANUFACTURERS ASSOCIATION NEWSLETTER

Monthly Newsletter of MGMA

MARCH 2020, ISSUE

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ KOREA GARMENT ASSOCIATION IN MYANMAR နှင့် KM HEALTHCARE MYANMAR တို့ ပူးပေါင်း၍ ခွဲစိတ်ခန်းသုံးဝတ်စုံ (၁၅၀၀) အား ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ် ကြီးသို့ လှူဒါန်းပွဲ
စာမျက်နှာ - ၅, ၆



မန္တလေး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့်တွေ့ဆုံခြင်း နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များ ပုံမှန်အစည်းအဝေး စာမျက်နှာ - ၂

အဝတ်အထည်စက်မှုလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်စီမံ ခန့်ခွဲမှုသင်တန်း- LEVEL 1 ပြုလုပ်ခဲ့ခြင်း စာမျက်နှာ - ၃

CORONAVIRUS (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ်ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပခြင်း စာမျက်နှာ - ၄

CORONAVIRUS (COVID-19) ကြောင့် ရင်ဆိုင်နေရသည့်အခက်အခဲ အကြပ်အတည်းများအပေါ်ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ဒုတိယ အကြိမ် ထပ်မံ ကျင်းပခြင်း စာမျက်နှာ - ၇

စာရွက်စာတမ်းများ တင်ပို့ခြင်း ကို ၂၅ ရာခိုင်နှုန်း လျော့ချပေးရန် DHL နှင့် သဘောတူညီမှုရရှိခဲ့ခြင်း စာမျက်နှာ - ၇

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများကို COVID-19 FUND မှ ထုတ်ပေးမည့် ချေးငွေ လျှောက်ထားနိုင်ခြင်း စာမျက်နှာ - ၈

UPCOMING EVENT AND NEW MEMBERS UPDATE စာမျက်နှာ - ၉, ၁၀

ခေါင်းစဉ်များ

စာမျက်နှာ

မန္တလေး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့်တွေ့ဆုံခြင်း နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များ ပုံမှန်အစည်းအဝေး	၂
အဝတ်အထည်စက်မှုလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်း အမြစ်စီမံ ခန့်ခွဲမှုသင်တန်း- Level 1 ပြုလုပ်ခဲ့ခြင်း	၃
Coronavirus (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပခြင်း	၄
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ Korea Garment Association in Myanmar နှင့် KM Healthcare Myanmar တို့ပူးပေါင်း၍ခွဲစိတ်ခန်းသုံး ဝတ်စုံ (၁၅၀၀) အား ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ လှူဒါန်းပွဲ	၅,၆
Coronavirus (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ထပ်မံ ကျင်းပခြင်း	၇
စာရွက်စာတမ်းများ တင်ပို့ခြင်း ကို ၂၅ ရာခိုင်နှုန်း လျော့ချပေးရန် DHL နှင့် သဘောတူညီမှုရရှိခဲ့ခြင်း	၇
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်း များကို COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေ လျှောက်ထားနိုင်ခြင်း	၈
Upcoming Event and New Members Update	၉,၁၀

မန္တလေး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့်တွေ့ဆုံခြင်း နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များ ပုံမှန်အစည်းအဝေး

မန္တလေး အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နှင့် အမှုဆောင်များကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း မှ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ များ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်များ နှင့်အလုပ်အမှုဆောင်များ မှ လက်ခံတွေ့ဆုံပွဲကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ၌ ၇ ရက်၊ မတ်လ ၂၀၂၀ နေ့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း များ တိုးတက်ကောင်းမွန် လာစေရန် အကြောင်းများ ကို ဆွေးနွေးခဲ့ ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အမှုဆောင် အဖွဲ့ ဝင်များ ပုံမှန်အစည်းအဝေး ကို ၇ ရက် မတ်လ ၂၀၂၀ တွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် နေ့လည် ၂ နာရီ မှ ၄ နာရီ ထိကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ များ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်များ နှင့်အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ကြီး တိုးတက်ကောင်းမွန် အောင် ဆက်လက်ဆောင်ရွက်မည့် အကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။



အဝတ်အထည်စက်မှုလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသင်တန်း- Level 1 ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း နှင့် SMART Myanmar တို့ပူးပေါင်း ၍ အဝတ်အထည်စက်မှုလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသင်တန်း - Level 1 ကို ၂၀၂၀ မတ်လ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့ ထိ အင်းစိန်မြို့နယ် ရှိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ GTI သင်ကြားရေးစင်တာ ၌ နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အချိန် ထိ ပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းကြီးတစ်ခုတွင် တည်ငြိမ်မှု၊ ကြိုတင်တွက်ဆရန်လွယ်ကူမှု နှင့် သဟဇာတ ဖြစ်စေသည့် စီမံခန့်ခွဲမှု စနစ်များ ရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသို့ အထည်ချုပ် စက်ရုံများ တွင် လူ့ စွမ်းအား အရင်းအမြစ် နှင့် ဆက်စပ် ပတ်သက်၍ ပြုလုပ်နေသူများ၊ စိတ်ဝင်စား သူများ မှတတ်ရောက်ခဲ့ ကြပါသည်။



Coronavirus (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပခြင်း

Coronavirus (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေးကို နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ်(၅၁) အစည်းအဝေးခန်းမ ၌ ၁၃ ရက်၊ မတ်လ ၂၀၂၀ တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ နှင့် အစိုးရ ကိုယ်စားလှယ်များ၊ UMFCCI အလုပ်ရှင် ကိုယ်စားလှယ်များ နှင့် အလုပ်သမား အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တတ်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ မှ Coronavirus(COVID 19) ရိုက်ခတ်မှု ကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှု များကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။ အလုပ်သမား ကိုယ်စားလှယ် များ မှလည်း အစိုးရ သို့ တောင်းဆိုချက်များ တင်ပြ ပြီး အစိုးရ နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက် မည်ဟု ပြောကြားခဲ့ပါ သည်။ ထို့နောက် UMFCCI ကိုယ်စားပြု အလုပ်ရှင်များ ကိုယ်စားလှယ် အနေ ဖြင့် ဒေါ်ခိုင်ခိုင်နွယ် မှ လူမှုဖူလုံရေး ဦးစီးဌာန သို့ တောင်းဆိုချက်များ တင်ပြခဲ့ပါသည်။ အလုပ်ရှင်ကိုယ်စားလှယ် အနေဖြင့် စက်မှုအသင်းမှ ဦးထွန်းထွန်း မှ Coronavirus(COVID 19) ကို ပြည်သူ့အနေ ဖြင့် အထိတ်တလန့် မဖြစ်စေရန် ကြိုတင်စီမံကိန်း များလုပ်ဆောင် သင့်ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေး ကို ညနေ ၄:၃၀ တွင် အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ Korea Garment Association in Myanmar နှင့် KM Healthcare Myanmar တို့ပူးပေါင်း၍ ခွဲစိတ်ခန်းသုံး ဝတ်စုံ (၁၅၀၀) အား ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ လှူဒါန်းပွဲ

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ Korea Garment Association in Myanmar နှင့် KM Healthcare Myanmar တို့ပူးပေါင်း၍ ခွဲစိတ်ခန်းသုံး ဝတ်စုံ (၁၅၀၀) အား ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ လှူဒါန်းပွဲ ကို ၂၃ ရက်နေ့(တနင်္လာနေ့) မတ်လ ၂၀၂၀ တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲ သို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဒု-ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် နှင့် အမှုဆောင်များ၊ Korea Garment Association မှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ Myanmar Chinese Textile and Garment Association မှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ နှင့် KM Healthcare Myanmar မှ မန်နေဂျင်း ဒါရိုက်တာ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။



မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဒု-ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်စကားပြောကြားခဲ့ပါသည်။ ထို့နောက် Korea Garment Association ဥက္ကဋ္ဌ မှလှဒါန်း ရခြင်းအကြောင်းနှင့် ပတ်သတ်၍ ပြောကြားခဲ့ပါသည်။ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး မှ ဆေးရုံအုပ်ကြီး မှ KM Healthcare Myanmar မှ မန်နေဂျင်း ဒါရိုက်တာ ထံသို့ လှူဒါန်းခဲ့သော ခွဲစိတ်ခန်းသုံး ဝတ်စုံ များနှင့် ပတ်သက်၍ ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ ပြီး အခမ်းအနား ကိုပိတ်သိမ်း ခဲ့ပါသည်။



Attendances and Donated Surgical Gowns

Coronavirus (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ထပ်မံ ကျင်းပခြင်း

Coronavirus (COVID-19) ကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး အတွက် သုံးပွင့်ဆိုင် အစည်းအဝေး ကို နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ်(၅၁) အစည်းအဝေးခန်းမ ၌ ၂၅ ရက်နေ့ မတ်လ၊ ၂၀၂၀ တွင်ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ COVID-19 ရိုက်ခတ်မှုကြောင့် စက်ရုံ၊ အလုပ်ရုံ များတွင် ဖြစ်ပေါ်လာ နိုင်သော အခက်အခဲ၊ အကြပ်အတည်းများနှင့် စပ်လျဉ်း၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ပူးပေါင်းဆောင်ရွက် နိုင်ရေး နည်းလမ်းများ ဆွေးနွေးနိုင်ရန် အတွက် အစည်းအဝေး ကို ကျင်းပခြင်း ဖြစ်ပါသည်။ တက်ရောက်လာကြသော အလုပ်သမား အဖွဲ့ချုပ်များ မှ ကိုယ်စားလှယ် များ မှ တောင်းဆိုချက် များ ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရှင်ကိုယ်စားလှယ် များ မှ လည်း တောင်းဆိုချက်များ ကို ဆက်လက်တင်ပြခဲ့ကြ ပါသည်။ ထို့နောက် အစည်းအဝေး ၌ ဆုံးဖြတ်ချက် တချို့ ကို ဆက်လက်ဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့ပါသည်။

စာရွက်စာတမ်းများ တင်ပို့ခြင်း ကို ၂၅ ရာခိုင်နှုန်း လျော့ချပေးရန် DHL နှင့် သဘောတူညီမှုရရှိခဲ့ခြင်း

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ၏ အသင်းဝင် များ ကို ၎င်းတို့ ကုန်တင်နှင့် စာရွက်စာတမ်းများ တင်ပို့ခြင်း ကို ၂၅ ရာခိုင်နှုန်း လျော့ချပေးရန် DHL နှင့် သဘောတူညီမှုရရှိခဲ့ပါသည်။

ထို့အပြင်ကျွန်ုပ်တို့သည်မိမိကိုယ်ပိုင်ကုန်ပစ္စည်းနှင့်စာရွက်စာတမ်းတင်ပို့ခြင်းဆိုင်ရာအာမခံကိုပြုလုပ်ရန် ရွေးချယ်နိုင်ပါသည်။

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများကို COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေ လျှောက်ထားနိုင်ခြင်း

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်း များကို COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေ လျှောက်ထားခြင်း ကို ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အတွင်း (ပိတ်ရက်မရှိ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ပထမ ထပ်၊ မင်္ဂလာ ခန်းမ) နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တော်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများ တွင် လက်ခံပေးလျက် ရှိပါသည်။ COVID-19 ကြောင့် ပြည်တွင်း စီးပွားရေး ထိခိုက်မှု များ ကို ပြန်လည် ကုစားနိုင်ရန် နှင့် အစိုးရ မှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁ နှစ် ဖြင့် ထုတ်ချေးလျက်ရှိပါသည်။ ချေးငွေ ကို ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း နှင့် အခစား လုပ်ငန်းများ အတွက်သာ ထုတ်ချေးမည့် ဖြစ်ပါသည်။ နိုင်ငံတော်မှ ထုတ်ချေးမည့် ချေးငွေ များသည် လုပ်ငန်းရှင်များ ထံသို့ မေလ တွင်းတွင် ရောက်ရှိ မည့် ဖြစ်ပြီး ချေးငွေနှင့် ပတ်သက်မည့် လုပ်ငန်းအစီအမံများကို လည်း ချေးငွေလျှောက်လွှာ တွင် ထည့်သွင်းပြသ ရမည့် ဖြစ်ကြောင်း အချက်များ ပါရှိ ပါသည်။ ချေးငွေလျှောက်ထား ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ပထမ ထပ်၊ မင်္ဂလာ ခန်းမ) နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တော်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးများ သို့ လူကိုယ်တိုင် လာရောက် လျှောက်ထားခြင်း ဖြင့် လည်းကောင်း၊ online မှလျှောက်ထားခြင်း ဖြင့် သော်လည်းကောင်း ဆောင်ရွက် နိုင်ပါ သည်။

UPCOMING ACTIVITIES

Upcoming Event

Sr.	Title	Date	Place
1.	MGMA 3 rd Members' Day	tbc.....	tbc.....
2.	Anniversary of MGHRDC	tbc.....	MGHRDC
3.	Environmental Management Plan & Stakeholders meeting	tbc.....	MGHRDC

Upcoming Training

Sr.	Title	Date	Place
1.	Characteristic of Labor Disputes	tbc	1 st Floor, Dakkhina Building, Insein GTI Compound.
2.	Occupational Safety and Health	tbc	MGHRDC

NEW MEMBERS IN MARCH 2020

Number of New Factories in MARCH 2020	
Country	No. of Factories
China	4
Germany	1
MC	1
TOTAL	6

**MEMBERSHIP UPDATE AS OF
2020-03-31**

Status	Country	No. of Factories
Active CMP	Myanmar	90
	Chinese	275
	Korea	67
	Japan	21
	Others	35
TOTAL (Active) CMP		488

Membership Data Update (MARCH)

	Investment Type	No. of Factories
CMP	Foreign Company	515
	Myanmar Company	
	JV	
Others		78
Total		593